

ဦးသင်္ဂြိုဟ်စကား မဂ္ဂလာဆောင်ပွဲသို့ ခေါ်မိတ်ခြင်း
ကို ခံရသောသူတို့သည် မဂ္ဂလာပြုကြ၏ - -
ဤစကားသည် သူရားသင်၏ နှုတ်တော်ထွက်
စာစုစစ် ဖြစ်၏။ များစွာ ချေးငှား

မင်းအောင်သက်လွင်စီစဉ်ထုတ်ဝေသည့် ဝိညာဉ်ရေးရာစာစောင်

အမှတ်စဉ် (၁၅၇) စက်တင်ဘာလ ၂၀၁၄ ခုနှစ် ●ပုဒ်မ (လစဉ် ပထမ တျော်ပွဲနေ့တိုင်း အခမဲ့ ပြန်ချိန်သည်) ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်ဝေသည်။ Est; September 2001

ရေလိုလူ (မင်းအောင်သက်လွင်)

ကော်ဖီဖျော် အပူမြိုက် လောင်မြိုက်နေရင်လဲ သူ မပူပေ၊ အဲဒါ ရေ။
အချိုရည် ရွှေရင်အေး တုန်ချမ်းနေရင်လဲ သူ မပူပေ၊ အဲဒါ ရေ။
အပူနဲ့ဘဲ ဖျော်ဖျော်။ အအေးနဲ့ဘဲ သောက်သောက်၊ ဘာမှ မကြောက်တာ ရေ။
အစိုင်အခဲ အဖြစ် အေးခဲနေရင်လဲ ရေ။
ဆူပွက် နေရင်လဲ ရေ။ ရေခဲခဲခဲ အဖြစ်လဲ ရေ။
အေးခဲနေရင်လဲ ရေ။ မြူနိုး တွေ ဝေ နေရင်လဲ ရေ။
အပြုံးမပျက် အမုန်းမဖက် အရုံးမစွက် ပြုံးလျှက်နေတာလဲ ရေ။
ချေးညှော်ကို ဆေးလျှော်ရင်လဲ ရေ။ အမွှေးနံ့သာကို ဆေးဖော်ရင်လဲ ရေ။
အလှူ မဂ်လာရေစက်ချ အမျှဝေတာလဲ ရေ။ အနုအိမ်မှာ ရေခွက် မျှဝေတာလဲ ရေ။



ယဇ်ပလ္လင်မှာ ပူဇော်ပသ ရတာလဲ ရေ။
ရေချမ်းစင်မှာ လူတကာ သောက်ဖို့ ပေးတာလဲ ရေ။
အရာရာတိုင်းအတွက် အဆင်ပြေတာလဲ ရေ။
လူတိုင်းအတွက် ခင်မင်စရာကောင်းတာက ရေ။
အသုရာချက် အရက်ခွက်ထဲမှာလဲ ရေ။
လူမမာတွေအတွက် ဆေးခွက်ထဲမှာလဲ ရေ။
သတ္တဝါတွေ တပြုံးပြုံး နေ့စဉ်သောက်သုံးတာလဲ ရေ။
သစ်ပင်ပန်းမာန်တွေ တရုန်းရုန်း စိမ်းစိုလန်းစေတာလဲ ရေ။



မီးပြင်းဘဲ ထိုးထိုး၊ လောင်မီးဘဲ မြိုက်မြိုက်
အပူချိန် Minus အောက် ရောက်နေရင်လဲ အပြုံး မပျက်တာ ရေ။
အပူချိန် Hundren plus ရောက်နေရင်လဲ တန်ဖိုး မပျက်တာ ရေ။
ရေအိမ်သာထဲမှာလဲ ရေ။ နေအိမ် ဧည့်ခန်းသာ ထဲမှာလဲ ရေ။
မီးဖိုဆောင်ထဲမှာလဲ ရေ။ ခရီးတို သွားရင်လဲ ဆောင်ရတာ ရေ။



ကျန်းမာရေးအတွက်လဲ ရေ။ လမ်းပြောရေးအတွက်လဲ ရေ။
ဝမ်းစာရေးအတွက် ရေ။ ပန်းမာန် တွေအတွက်လဲ ရေ ။
လူမိုက်တွေလဲ ရေငတ်။ လူချမ်းသာတွေလဲ ရေမပြတ်
ပညာတတ်တွေလဲ ရေလိုအပ်။ ပညာမဲ့တွေလဲ ရေချိုငတ်
တရားသမားလဲ ရေဆာ၊ ကစားသမားလဲ ရေဆာ
အင်ဂျင်နီယာလဲ ရေဆာ၊ ရင်ခွင်ဗလာလဲ ရေဆာ
လူတိုင်းနဲ့ အဆင်ပြေ အဲဒါ ရေ။ သတ္တဝါတိုင်းရဲ့ မက်မပြေ အဲဒါ ရေ။
အပင်တိုင်းရဲ့ အမြဲတေ အဲဒါ ရေ။ သန့်စင်စက် ရေသန့်ပုံးထဲမှာလဲ ရေ။
ဗွက်အိုင်ထက် နွားခြေရာ ခွက်ထဲမှာလဲ ရေ။
သင့်ရာနေ တော်ရာထား Complain မများတဲ့ ရေ။
သောက်လို သောက် ၊ မှောက်လို မှောက်
လူတကာ လက်ခုပ်ထဲမှာ အပြုံး မပျက်တဲ့ ရေ
လူတကာ စက်ဆုတ်ရင်လဲ အရုံး မဖက်တဲ့ ရေ
ဆေးလို ဆေး၊ လျှော်လို လျှော် ။ ချိုးလို ချိုး၊ လောင်းလို လောင်း
ပက်ချင်ရင် ပက် ၊ လျက် ချင် လျက် ထာဝစဉ် ပြုံးလျှက်နေတာက ရေ။
ခုတ်၍ မပြတ် သတ်၍ မသေ အဲဒါ ရေ။
ရေဆူမှတ် ၁၀၀ ဒီဂရီ Celcius အထိ ရောက်လဲ သူ Don't care
ရေခဲမှတ် Minus အောက်ရောက်လဲ သူ ပြုံးပြုံးဘဲ။
လူတွေကိုသန့်အောင်လုပ်တတ်တာလဲ ရေ။ လူတွေကိုညစ်အောင်လုပ်နိုင်တာလဲ ရေ။
ကွမ္မာမှာ အသားအရောင်တွေ ကွဲ ၊ အစားအစာတွေ လွဲလေ့ ထုံးစံတွေ မတွဲမပွဲမဲ့ ၊
ရေသောက်ကြတာချင်းကျတော့ လုံးဝ မကြုံကြပါလား။
ရေအသက် တစ်မနက် ၊ တံလျှပ်ကို ရေထင် -- ဆိုတဲ့ -
ဆိုရိုးစကားတွေနဲ့ ဂုဏ်ပြုထားတာလဲ ရေ။
ယဇ်ပလ္လင်ပေါ်မှာဘဲ တင်တင် ၊ မြေနှင်းရုံမှာဘဲ ထားထား။
ထားရာ နေ ၊ စေရာသွား ။ ဘာမှ ပဲ မများတဲ့ ရေ
ရေကို နဲ့သာနဲ့ ပေါင်းစပ် ၊ ရေမွှေး ဖြစ်သတဲ့။
ရေကို မစင်နဲ့ ရောစပ် ၊ ရေဆိုး ဖြစ်သတဲ့



ရေဆူမှတ် ၁၀၀ ဒီဂရီ Celcius အထိ ရောက်လဲ သူ Don't care
ရေခဲမှတ် Minus အောက်ရောက်လဲ သူ ပြုံးပြုံးဘဲ။
လူတွေကိုသန့်အောင်လုပ်တတ်တာလဲ ရေ။ လူတွေကိုညစ်အောင်လုပ်နိုင်တာလဲ ရေ။
ကွမ္မာမှာ အသားအရောင်တွေ ကွဲ ၊ အစားအစာတွေ လွဲလေ့ ထုံးစံတွေ မတွဲမပွဲမဲ့ ၊
ရေသောက်ကြတာချင်းကျတော့ လုံးဝ မကြုံကြပါလား။
ရေအသက် တစ်မနက် ၊ တံလျှပ်ကို ရေထင် -- ဆိုတဲ့ -
ဆိုရိုးစကားတွေနဲ့ ဂုဏ်ပြုထားတာလဲ ရေ။
ယဇ်ပလ္လင်ပေါ်မှာဘဲ တင်တင် ၊ မြေနှင်းရုံမှာဘဲ ထားထား။
ထားရာ နေ ၊ စေရာသွား ။ ဘာမှ ပဲ မများတဲ့ ရေ
ရေကို နဲ့သာနဲ့ ပေါင်းစပ် ၊ ရေမွှေး ဖြစ်သတဲ့။
ရေကို မစင်နဲ့ ရောစပ် ၊ ရေဆိုး ဖြစ်သတဲ့



ရေဆူမှတ် ၁၀၀ ဒီဂရီ Celcius အထိ ရောက်လဲ သူ Don't care
ရေခဲမှတ် Minus အောက်ရောက်လဲ သူ ပြုံးပြုံးဘဲ။
လူတွေကိုသန့်အောင်လုပ်တတ်တာလဲ ရေ။ လူတွေကိုညစ်အောင်လုပ်နိုင်တာလဲ ရေ။
ကွမ္မာမှာ အသားအရောင်တွေ ကွဲ ၊ အစားအစာတွေ လွဲလေ့ ထုံးစံတွေ မတွဲမပွဲမဲ့ ၊
ရေသောက်ကြတာချင်းကျတော့ လုံးဝ မကြုံကြပါလား။
ရေအသက် တစ်မနက် ၊ တံလျှပ်ကို ရေထင် -- ဆိုတဲ့ -
ဆိုရိုးစကားတွေနဲ့ ဂုဏ်ပြုထားတာလဲ ရေ။
ယဇ်ပလ္လင်ပေါ်မှာဘဲ တင်တင် ၊ မြေနှင်းရုံမှာဘဲ ထားထား။
ထားရာ နေ ၊ စေရာသွား ။ ဘာမှ ပဲ မများတဲ့ ရေ
ရေကို နဲ့သာနဲ့ ပေါင်းစပ် ၊ ရေမွှေး ဖြစ်သတဲ့။
ရေကို မစင်နဲ့ ရောစပ် ၊ ရေဆိုး ဖြစ်သတဲ့

ရေကို အညစ်အကြေးနဲ့ ပေါင်းစပ် ၊ ရေညစ် ဖြစ်သတဲ့
ရေမွှေးကို ကိုယ်ပေါ်မှာ ဆွတ် ၊ ရေဆိုးကို မြောင်းထဲမှာ စွန့်
ဆွတ်ချင် ဆွတ် ၊ စွန့်ချင် စွန့် ။ ရေ ကတော့ ဘယ်တော့မှ ခေါင်း မညှတ်
သုံးချင် သုံး ၊ ဖြုန်းချင် ဖြုန်း ။ ရေ ကတော့ ဘယ်သူမှ မမုန်း
ချစ်ချင် ချစ် ၊ ပစ်ချင် ပစ်။ ရေ ကတော့ ဘယ်တုန်းကမှ စိတ်မညစ်
H2O ဆိုတဲ့ ရေ။ H နှစ်လုံးနဲ့ O တစ်လုံး ကံဆိုးလို့ ပေါင်းမိ
ကန်မက်စထရီ ဖော်ပြုလာကို လူအားလုံးသိ။
H2O ကို ရေ လို့ ဆိုကြရင် -
H=Holy, H=Humble, O=Obedient အဖြစ် သတ်မှတ်
Living Water ဆိုတဲ့ သမ္မာကျမ်း ထဲရေးထားတဲ့ သက်စမ်းရေ
ယုံကြည်သူတွေ ကိုယ်ထဲက လောကကြီးထဲ စီးဆင်းသွားမယ်တဲ့။
တို့ကတော့ - Spiritual တရားသမားလဲ မဖြစ်ချင်။
General worker လဲ မဖြစ်ချင်။
Natural water လိုဘဲ အသုံးခံချင်ပါတယ်။




၁၃နှစ်ပြည့်အမှတ်စာ

ရေ လို လူ တစ်ယောက် ဖြစ်ဖို့ရန် ၊ ငါ့ ရင်ထဲက ဖြစ်တည်သံ
အို - အရှင်ရယ် ခွင့်ပြုရန်၊ နေ့စဉ်တိုင်းသာ တောင်းဆိုပန်။ ။ မင်းအောင်သက်လွင်
(ယေရှုကလဲ - ဤရေကို သောက်သောသူသည် နေ့စဉ်တစ်နေ့ ရေငတ်ခြင်းမရှိ။ ငါပေးသော
ရေကို သောက်သောသူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။)

ဖန်ဆင်းရှင် သိုးသူငယ်(ဒါးက) မြန်ဆင်းရှင်

သင်ဟာ လောကမှာ ရှိတဲ့ အရာတွေကို ကိုးကွယ်နေပါသလား။
ဖန်ဆင်းခံ အချင်းချင်း ကိုးကွယ်နေရင် -
မျက်မမြင်က မျက်ကန်းကို လမ်းပြနေသလို ဖြစ်နေမှာပေါ့။
ဒီလိုဆိုရင် တစ်နေ့ စာတန်ဘုရင် စိုးစံတဲ့
ငရဲ နန်းတော်မှာ ထာဝရ စံမြန်းသွားရလိမ့်မယ်။
သင် အမှန်တကယ် ကိုးကွယ် သင့်တာ
အတု မရှိ ဖန်ဆင်းရှင်ဘဲ မိတ်ဆွေ။
တကယ်တော့ သင်နဲ့ ကျွန်ုပ်ဟာ
ဖန်ဆင်းထားတဲ့ အရာတွေကိုဘဲ ချီးကျူးခန်း ဖွင့်နေပြီး
ဖန်ဆင်းရှင်ကို မေ့လျော့နေတာ ဖြစ်သင့်ရဲ့လား။



တိမ်ကွယ်မိတဲ့နေ့ S.Jame တိမ်ကွယ်မိတဲ့နေ့

အချစ်တတ်ဆုံးသူ Samuel Soe Lwin
တကယ်တော့ ငါလည်း လူထဲက လူပါပဲ
ဒါပေမဲ့ - သခင်အတွက်ဆိုရင်
ကြိုက်မရှက် ၊ ငိုက်မရှက် ။ သိုင်းပိုင်းကိုလည်း စွန့် ခဲ့တယ်။
သခင်အတွက်ဆိုရင် - မွဲသွားပါစေ၊ ခါးသိမ်စေတော့
အခွင့်အရေးကိုလည်းစွန့် ခဲ့တယ်။



သခင်အတွက်ဆိုရင် - သခင်အတွက်ဆိုရင် - ဆိုပြီး
ငါပြုလေတိုင်း အမှုတွေတိုင်းမှာ၊ ငါ့အတွက်အမှု သခင် ပြုသည်က
ရာ၊ ထောင်း၊ သောင်း မက သာ ခွဲတယ်။
ဒါဆို - ငါနှင့် သခင် အကြား ချစ်ခြင်းကိုပြိုင်
ချစ်နိုင်ရင်ကား ငါလား၊ သခင်လား။ ။



လက်ထိပြီး ပြောပြော မေးရပြောရ အံ့ဖမ်းဖမ်း (၁)

လက်တို့ ပြီးတော့ မေးရ ပြောရအံ့ဖမ်းဖမ်း (၁) [ဟိတန်နီး]

ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ယုံကြည်
သူသား သမီး အယောက်တိုင်းပေါ် ဘုရားသခင်၏ ကျေးဇူးတော်
ခံစားနိုင်ကြပါစေ။ ချစ်သော ညီအကို မောင် နှမများကို မေးချင် ပြော
ချင်တာလေးများ ရှိပါတယ်။ ဒီနေ့ကျွန်တော်၊ ကျွန်မ တို့ ကိုးကွယ် နေသော ဘုရားကို
အစဉ် အလာရှိလို့ ကိုးကွယ် နေရုံနဲ့ မပြီးဘူးနော်။ မယုံ ကြည်သူများက မေးလာ ခဲ့ရင်
ဖြေတတ်အောင် လေ့လာဘို့လိုသလို ကိုယ်ကိုယ် တိုင်လဲ သိထားဘို့ လို တယ်နော်။ "
ယေရှု " ၏အနက်အဓိပ္ပါယ်ကို သိကြပါ သလား လိုမေးရင် ဘယ်လို ပြန်ဖြေမလဲ။ ယေရှု၏
အနက်အဓိပ္ပါယ်က ကယ်တင်ရှင် ဖြစ်တယ်။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် ကြွလာသည်။ ခရစ်တော်ရဲ့ အဓိပ္ပါယ်က
ဘိသိက်ပေးခြင်းခံရသူဟု အဓိပ္ပါယ်ရပါတယ်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို မြှတ်ဆိုသည့်အခါ ပရောဖက် ကဲ့သို့၎င်း၊ မိမိကိုယ်ကို ယဇ်ပူဇော်
သည့်အခါ၌၊ ယဇ်ပူဇော်ဟိတ်ကဲ့သို့ ၎င်း၊ စိုးစံတော် မူသည့် အခါ၌ ဘုရင်ကဲ့သို့ ၎င်း
ဆောင်ရွက် တော်မူသော ဘုရားသခင်၏ ဘိသိက် ပေးခြင်းခံရသူ ဖြစ်သည်။
ခရစ်ယာန် ဆိုသည်မှာ ယေရှုခရစ်တော်သည် ဘုရားသခင်၏ အလိုတော်ကိုဆောင်ရန်
ကြွလာခဲ့သည်။ ထိုအလိုတော်သည် အကျွန်ုပ်တို့ အတွက် ဘုရားသခင်နှင့် ရန်ငြိမ်း
စေဘို့ကားတိုင်ပေါ်တွင် နာကျင်မှုကို ခံစား၍ မိမိအသက်ကို ပေးခြင်းဖြစ်သည်။
ဘုရားသခင်သည် ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေပြီး၊ သူ၏ လကျာ်တော် ဘက်မှာ
ထိုင်စေတော်မူသည်။ တနေ့သောအခါ လူသားတို့ကို စီရင်ရန် ပြန်လည်
ကြွလာတော်မူမည်။ ခရစ်တော်ကို ယုံကြည်သူများသည် ကိုယ်တော်၏ နာမကို အမှီပြု၍ "
ခရစ်ယာန် " ဟူသော အမည်ကို ခံယူကြသည်။ အမှီပြုရာကျမ်းချက်၊ တမန် တော်ဝတ္ထု
၁၇း၃။ ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက် ရမည်။ ငါ ဟောပြောသော
ယေရှုသည် ခရစ်တော် ဖြစ်သည်ဟူသော အကြောင်း အရာတို့ကို ရှင်းလင်းစွာ
ဖွင့်ပြလေ၏။ ယုံကြည်သူ အယောက်တိုင်းပေါ် ဘုရား သခင်၏ ကျေးဇူး တော် ခံစားနိုင်ရန်
သခင်ယေရှုနာမဖြင့် ဆက်ကပ် ဆုတောင်း ပါသည်။ (အာမင်) ။ ။ [ဟိတန်နီး]



မယ်။ အဲဒီ ပြဿနာတွေကို ကျမတို့ လောကသားတွေ ကြုံတွေ့ရစေပါ။ အဲဒီ လို
ကြုံတွေ့ရတဲ့ လောကသားတွေထဲကမှ ယုံကြည်သူ ခရစ်ယာန်မောင်နှမတွေကို ခွန်အား
ပေးချင်တာကတော့ ချည်နှောင်ခြင်း ခံရပြီဆိုရင် စိတ်မလျော့လိုက်နဲ့ စိတ် ခါတ် မကျ
လိုက်ပါနဲ့။ ဘုရားရှင်ထံ သင့်ရဲ့ ချည်နှောင်ခြင်း ခံရတဲ့ ပြဿနာ အတွက် ချီးမွမ်း လိုက်ပါ။
ငါရုံးနိမ့်နေပြီလို့ ခံစားရတဲ့ အရာနဲ့ သင် ချီးမွမ်းလိုက်ပါ။ သင် ယုံကြည်မှု အားနည်း နေရင်
ထိုယုံကြည်ခြင်း အားနည်းသော အရာကို ချီးမွမ်း လိုက်ပါ။ သင် ဆုံးရှုံးသော အရာအတွက်
ချီးမွမ်းပါ။ ဇာနည်မှ ချည်နှောင်ခြင်းမှ သင် လွတ်မြောက် ခွင့် ရပါလိမ့်မယ်။
အားလုံးကိုချစ်တဲ့ - ဇွန်ပန်း

ဘဝရဲ့လှေငယ် Alo Huar

လူသားတွေရဲ့ ဘဝဟာ ပင်လယ်ပြင်မှာ မျောနေတဲ့ လှေငယ်လေးလိုပါပဲ။ ထိုလှေ ထဲမှာ
လူသား ရှိခဲ့ရင် ရောက်လိုတဲ့ ကမ်းကို အရောက် လှော်သွားမှာ ဖြစ်တယ်။ မှန်တိုင်း လှိုင်း
တံပိုးတွေ ကြားမှာ လှော်ခတ်သွားမှာဖြစ်တယ်။ ထိုလှိုင်းတွေ ပြင်းထန် လာရင်လဲ ဇွဲလုံ့လ
စီရီယာတွေနဲ့ ကမ်းအရောက် လှော်သွားမှာဖြစ်တယ်။ လူသား အနေနဲ့ ဘယ်လိုဘဲ ဇွဲလုံ့လ
စီရီယာ တွေနဲ့ ကြိုးစားသော်လည်း ရောက်ချင်တဲ့ ကမ်းကို ရောက်နိုင်မှာ မဟုတ်ပါဘူး။
ထိုကမ်း ကိုရောက်ချင်ရင် အပြစ်သားတွေကို ကယ်တင်တဲ့ သခင်ကို ယုံကြည်မှု ပျော်စရာ
ကောင်းတဲ့ ကမ်းတစ်ခုကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုသခင်ကို မကိုးစားဘူးဆိုရင်တော့
ကမ်းမမြင် လမ်းမမြင် ကျောက် ဆောင်နဲ့ တိုက်မိပြီး ဝဲ ထဲကနေ မလွတ်ဘဲ ရေအောက်ကို
ရောက်သွားမှာဖြစ်ပါတယ်။ ဝဲ ကတော့ ထာဝရ မီးခရီးအိုင်ဘဲ ဖြစ်ပါတယ်။ မိတ်ဆွေ ထာဝရ
ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့။ စာဖတ်သူအားလုံး သခင်ကို ခိုလှုံသောသူ
ဖြစ်ကြပါစေ။



ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်သင့်ပါသည်

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်သင့်ပါသည်။ (တောနင်းပန်း)
(ကျေးဇူးကို ခံသင့်သော သူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင်
မပြုဘဲ မနေနင့်။ သူတို့ ၃း၂၇) ကျွန်မ ဘဝမှာ ဘုရားပေးတဲ့ ကျေးဇူး
တင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရင်း ဘုရားသခင်က ကျွန်မ အတွက် ထိုသူများကို
ပေးခဲ့လို့ ကျေးဇူးတော်ကို ချီးမွမ်း မိပါတယ်။ ဘုရား ပေးတဲ့ ကျေးဇူးတင်ထိုက်သူထဲမှာ
မိခင်၊ ဖခင် အပြင် ကျွန်မ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ပြုစု၊ ဆုံးမ သွန်သင် လမ်းပြ
ပေးခဲ့သူမှာ ကျွန်မရဲ့ အစ်မကြီး ဖြစ်ပါတယ်။ သူ့ အသက်(၄၈)နှစ်မှာ အဖဘုရား ရင်ခွင်မှာ
ရောက်ရှိ သွားခဲ့တာ (၆)နှစ် ရှိခဲ့ပါပြီ။ သူ လောကမှာ မရှိတော့ပေမဲ့ ယနေ့အထိ
သူ့အသက်တာဟာ ကျွန်မတို့ကို တရားဟော နေပါတယ်။ ကျွန်မနှင့် အသက်(၁၅)နှစ်
ကွာတဲ့ အစ်မဟာ မိခင်တစ်ယောက် ကဲ့သို့ ကျွန်မကို ငယ်စဉ်ကလေး ဘဝ အရွယ်မှ
အိမ်ထောင်ကျခဲ့တဲ့ အထိ လမ်းပြ ပေးခဲ့တယ်။ ငယ်စဉ်ထဲက ကျန်းမာရေး မပြည့်စုံတဲ့
အစ်မဟာ (၈)တန်း အရွယ်မှာ ပြင်းပြတဲ့ ရောဂါ ဝေဒနာ တစ်ခုကြောင့် နောက်ဆုံး
အခြေအနေမှာ ဖခင် မိခင်တို့ရဲ့ ဘုရားသခင်ထံ ဆုတောင်းခြင်းကြောင့် ဘုရားသခင်က
မိသားစုအတွက် အသက်ပြန်ရှင်ခွင့် ပေးခံရတဲ့ အစ်မ ဖြစ်ပါတယ်။ သူ့ အသက်ရှင်ခွင့်
အချိန်မှာ မိခင်ရဲ့ ဝန်တာကို ကူညီထမ်းပေးခဲ့တဲ့သူ၊ တိုင်းပြည် အတွက် ကျောင်းဆရာမ
ကောင်း အဖြစ် ကလေးသူငယ်များကို လမ်းပြပေးခဲ့သူ၊ ခင်ပွန်းနဲ့ သမီး(၂)ယောက် အတွက်
အသက်ရှင်စဉ် ဇနီးသည်ကောင်း၊ မိခင်ကောင်း ပီသသူ၊ သူငယ်ချင်းများ အတွက်
သူငယ်ချင်းကောင်း ပီသသူ၊ မောင်ငယ် ညီမငယ်များ အတွက် မမောမပန်း ချက်ပြုတ်
ကျွေးမွေးတတ်သူ၊ ရပ်ကွက် သာရေး နာရေးမှာ ရှေ့တန်းက ပါဝင် ကူညီတတ်သူ၊
အသင်းတော်မှာ လူငယ် ကလေး သူငယ်များကို သွန်သင် ပေးခဲ့သူ၊ လက်မှုပညာကို
ဝါသနာ ပါသူ၊ အချိန်ကို အလွန် တန်ဖိုးထားသူ၊ မောင်ငယ် ညီမငယ် များကို ကိုယ်တိုင် စာ
သင်ကြားပေးသူ ဖြစ်ပါတယ်။ SUNDAY SCHOOL မှာ ကလေးငယ် များကို နှုတ်
ကပတ်တော်ကို အလိုတော်နှင့်အညီ သွန်သင်ပေးသူ၊ မိဘမဲ့များကို လွန်စွာ သနား၍ ကူညီ
ပေးကမ်းသူ ဖြစ်ပါတယ်။ အဲဒီလို အစ်မမျိုးကို ဘုရားသခင်က ကျွန်မကို ပေးခဲ့တဲ့အတွက်
ကျေးဇူးတော် ချီးမွမ်းမိပါတယ်။ ကျွန်မ အတွက် အမှတ်ရစရာ များစွာထဲမှာမူ ငယ်စဉ် စနစ်
အရွယ်လောက်က အငယ်ဆုံး ဖြစ်တဲ့ ကျွန်မက ကိုယ့်ထက် အကြီးတွေကို ပြန်ခံ ပြောလို့
ကျွန်မကို ရိုက်ပြီး ဆုံးမခဲ့တယ်။ အဲဒီတုန်းက အစ်မကို အလွန် စိတ်ဆိုး ခဲ့တယ်။ ဒီလို အချိန်
ကျွန်မကိုယ်တိုင် မိဘ ဖြစ်လာတော့ လူကြီး သူမတွေနဲ့ စကားပြော တတ်အောင် လိမ်မာ
ယဉ်ကျေးအောင် ကျွန်မရဲ့ သားနှင့် သမီးကို သွန်သင်တဲ့ အခါမှာ အရင်တုန်းက ကျွန်မကို
သွန်သင် ဆုံးမ ပေးခဲ့တဲ့ အစ်မရဲ့ ကျေးဇူးတွေကို ပြန်သတိရမိပါတယ်။ ငယ်စဉ် သူငယ်တန်း
မှ အထက်တန်း ရောက်သည့်တိုင် ကျောင်းအပ်ပေး စာသင်ပေးခဲ့တယ်။ ကျွန်မတို့ မိသားစု
က မောင်နှမများလို့ နာမည်ကြီး ကျူရှင်မှာ မတက်နိုင်ခဲ့ပေမဲ့ ကျူရှင် ဆရာမ ကောင်း
တစ်ယောက်လို ကျွန်မကို စာပြပေးခဲ့တယ်။ ခရစ်စမတ် အချိန်ရောက်ရင် သူများလို လှလှ
ပပ ဖြစ်အောင် ကိုယ်တိုင် အဝတ်အစားကို လှလှပပ ချုပ် ပေးခဲ့တယ်။ မကျန်းမာ ပေမဲ့
ကျွန်မ သူနာပြုသင်တန်း တက်စဉ် အဆောင်မှာ စားဖို့ အစားအသောက်ကို ကိုယ်တိုင်



သက်သေခံချက်(၃) သက်မွန်(ကလေး) သက်သေခံချက်(၃)

သက်သေခံချင်တာကတော့ ကျွန်မက စင်ကာပူမှာ အလုပ်လုပ်ရတာ ခွင့်နား
ရက် မရှိပါဘူး။ အပြင်ကို တစ်ယောက်ထဲ ထွက်ခွင့် မရှိပါဘူး။ တခြားသူတွေနဲ့ စကား ပြော
ခွင့် မရှိပါဘူး။ ကျွန်မ သူငယ်ချင်းနဲ့ စကားပြောရင်တောင် ခိုးပြီး ပြောရပါတယ်။ အိမ်ရှင်က
အဲဒီလောက်ထိတောင် စည်းမျဉ်း စည်းကမ်း သိပ်ကြီး ပါတယ်။ ကျွန်မ အိမ်ရှင်က
ကပ်စေးနဲ့တဲ့ စာရင်းဝင်ပါဘဲ။ အဲဒါကြောင့် ကျမက အိမ်ရှင်တွေအပေါ် အမြင်စောင်း
ခဲ့ပါတယ်။ ဘုရားသခင်က ငါ့ကို ဘာဖြစ်လို့ ဒီလို ကျပ်တည်း ခက်ခဲတဲ့ အိမ်မှာ အလုပ်
လုပ်စေခဲ့တာလဲလို့ ဘုရားကိုတောင် ကျမ အမြင် မကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ဟာ
အိမ်ရှင်ရဲ့ နှလုံးသားကို တို့ထိတဲ့အခါ ကျွန်မအတွက် အခုလို ပြင်ဆင်ပေးပါတယ်။
မထင်မှတ်ပဲ ကျွန်မ မွေးနေ့မှာ အိမ်ရှင်မ က ပလတ်တီနမ် ဟန်းချိန်း တစ်ခုကို လက်ဆောင်
ပေးပါတယ်။ နောက်ထပ်ပြီးတော့ ခရစ်စမတ်မှာ ရွှေနားကပ် တစ်ရံ လက်ဆောင် ပေးပါ
တယ်။ ဒီအခါမှာတော့ ကျမဟာ အိမ်ရှင် မိသားစုအပေါ် အကောင်းမြင် လာခဲ့ပါတယ်။
သူတို့ ကျမကို ချုပ်ချယ်ပေမဲ့ ကျမရဲ့ အလုပ်ကို သူတို့ အသိအမှတ်ပြုပြီး ကျေးဇူးပြု
တတ်ပါလားဆိုတာ ကျမ သိလာခဲ့ရပါတယ်။ အိမ်ရှင်တွေအပေါ် အကောင်းမြင် တတ်ပြီး
အရာရာတိုင်း ကျေးဇူးတော် ချီးမွမ်းခြင်းက ကျွန်မတို့အတွက် အကောင်းဆုံးပါ။ အားလုံးကို
မထင် ထားပေမယ့် ဘုရားသခင်ရဲ့ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မ လုပ်အားခ အပို
ဆုကြေး တွေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အယောက်စိတ်တိုင်း ဘုရားသခင်ကို ချီးမွမ်းနိုင်သူများ
ဖြစ်နိုင်ဖို့ရန် အတွက် ကျွန်မ ဆုတောင်းပေးပါတယ်။ အယောက်စိတ်တိုင်းအပေါ် ဘုရား သခင်
ကောင်းကြီးပေးပါစေ။ ။ သက်မွန်(ကလေး)



ချည်နှောင်ခြင်းမှ ချီးမွမ်းခြင်းသို့

ကျမတို့ အသက်တာမှာ မကြာခနဆိုသလို ချည်နှောင်ခြင်း တွေ ခံရတတ်
ပါတယ်။ ချည်နှောင်ခြင်း ခံရပြီဆိုရင် စိတ်ခါတ်တွေကျမယ်။ လောကကြီးကို စိတ်ကုန်
လာမယ်။ မိမိကိုယ် မိမိ ယုံကြည်မှုတွေ အားနည်းလာပြီး အရာရာကို အရူးပေး ချင်လာ

ချက်ပြုတ် ပေးခဲ့တယ်။ အထူး ကျေးဇူးတင်စရာကတော့ အရွယ်ရောက်လာတဲ့ ညီမ ထမ်းပိုး မညီတဲ့ အိမ်ထောင် မထမ်းမိအောင် အာပြဟ်၏ အသက်ကြီးသော ဘဏ္ဍာစိုးကဲ့သို့ ကျွန်မ အတွက် ဝန်တာ ထားပြီး ဘဝ လက်တွဲဖော်ကို ရှာပေးခဲ့တယ်။ ဘုရားသခင်ကို ချစ်တဲ့ဘဝ လက်တွဲဖော်ကို ရှာပေးခဲ့တဲ့ အပြင် ကျွန်မ မွေးလာတဲ့ သမီးဦး (မ လိမ္မာ) ကို အလွန် ချစ်ခင် ပြီး စက်ပူမှာ ကျွန်မတို့ မိသားစုသွားရောက် နေထိုင်စဉ် လူကြုံရုံတိုင်း သမီးလေး ကြိုက်တဲ့ ငါးကြော် ကို နေမကောင်းတဲ့ ကြားက ကြော်လှော်ပြီး ပို့ပေးခဲ့တယ်။ ကျွန်မ အိမ်ထောင် ပြုစုက အိမ်ထောင်သစ်မှာ လိုအပ်တဲ့ မီးဖိုချောင်အတွက် လိုအပ်သည်ကို စီမံ နေရာချ ပေးခဲ့တယ်။ ကျွန်မ အတွက် ဘုရားသခင် ပို့ပေးသော ကောင်းကင်တမန်တစ်ပါး ကဲ့သို့ ကျွန်မကို အများ ကြီး မေတ္တာပြု လမ်းပြ ကူညီခဲ့သူဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကျွန်မ ဘဝမှာ ကျေနပ်ခဲ့ ရ တာ ကတော့ သူ့နောက်ဆုံး နေမကောင်း မကျန်းမာ ဖြစ်စဉ် အချိန်များမှာ ကျွန်မက ပြုစု ပေးခွင့် ရခဲ့လို့ ပြုစုခွင့်ပေးသော ဘုရားသခင်ကို ကျေးဇူး တင်လျက် ကျွန်မကဲ့သို့ သခင် စကား စာဖတ်သူတို့ ဘဝမှာ ကျေးဇူးတင်ထိုက်သူများ ရှိခဲ့မယ်လို့ ထင်ပါတယ်။ မိမိတို့ အသက်တာမှာ မိမိတို့ကို နှုတ်နှင့်သော်လည်းကောင်း၊ လက်နှင့် သော်လည်းကောင်း မစ ပေးခဲ့ သူများ ရှိခဲ့ရင် ကျေးဇူးတင်သင့်သူ၊ ကျေးဇူး တင် ထိုက်သူ အားလုံးရှိ ကျေးဇူးကို မမေ့ ပါနဲ့။ ထိုသူများသည် ဘုရားသခင် ကျွန်မတို့ထံ စေ လွှတ်သော သူများ ဖြစ်ပါတယ် မိတ် ဆွေ။ ကျေးဇူးခံသင့်သောသူအား ကျေးဇူးပြု၍ ဘုရား သခင် အလိုရှိပါတယ်။ အစ်မကြီးသည် လူငယ်များကို မကြာခင်က တိုက်တွန်းနိုးဆော် ပေးသူဖြစ်၍ သူ (မပိတူ) အသက်ရှင်စဉ် ရေးသား ခဲ့သော နိုးဆော်ချက်များထဲမှ နိုးဆော် ချက် တစ်ခု(ပတ်ဝန်းကျင်နဲ့ဆက်ဆံမှု)ကို အောက်မှာ ဖော်ပြလိုက် ပါတယ်။ (ဂလာတီ မီး၁၀ ငါတို့သည် အဆင် သင့်သည် အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူး သဖြင့် ကျေးဇူးပြုလျက် ခပ်သိမ်းသော သူတို့ အား ကျေးဇူး ပြုကြကုန်အံ့။)

ပတ်ဝန်းကျင်ချစ်ဆက်ဆံမှု
ပတ်ဝန်းကျင်နဲ့ဆက်ဆံမှု (မ လိမ္မာရဲ့ မေမေ ပိတူ)



(မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သော အမှု ကို စက်ဆုပ် ရှံရှာ ကြလော့။ ကောင်းမွန်သော အမှုကို မှီဝဲ ဆည်းကပ် ကြလော့။ ညီအစ်ကို ချစ်ခြင်းအရာမှာ ပကတိ ပေါက်ဘော်ကဲ့သို့ တစ်ယောက် ကို တစ်ယောက် စုံမက် ကြလော့။ ချီးမွမ်းခြင်း အရာမှာ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက် ကြလော့။) ကျွန်မ ငယ်ငယ်က ပေါက်ဖော် လို့ ပြောရင် ဝိုက်ပူပူနဲ့ ဝဝတုတ်တုတ် တရုတ်ကြီးလို့ အောက်မေ့တယ်။ ဆရာ တစ်ပါးက ပေါက်ဖော် ဆိုတာ မွေးချင်း ပေါက်ဖော် ညီအစ်ကို မောင်နှမ ကဲ့သို့လို့ အဓိပ္ပာယ် ပြန်ပေး ခဲ့တယ်။ ရောမဩဝါဒစာစောင်ဟာ ကျွန်မတို့ ခရစ်ယာန်တွေ မိမိရဲ့ ပတ်ဝန်း ကျင်၊ အထူး သဖြင့် လူတွေရဲ့ ပတ်ဝန်းကျင်၊ လူတွေ ရဲ့ အထဲမှာ ဘယ်လို ပြုမူ နေထိုင် ရမလဲ ဆိုတာကို ညွှန်ပြ ပေးထား ပါတယ်။ လူရယ်လို့ ဖြစ်လာရင် မိမိတို့ရဲ့ ယုံကြည် သက်ဝင်မှုဟာ ဘာသာ တိုင်း၊ လူမျိုးတိုင်းမှာ မိမိတို့ ယုံကြည် ရာကို ကိုးကွယ်လေ့ ရှိပါတယ်။ ကျွန်မတို့ ခရစ်ယာန် များ အနေနဲ့ကတော့ ဘုရားသခင်ကို ရိုသေ ဆက်ကပ် ခြင်းသည်သာ အဓိက ဖြစ်ပါတယ်။ အဖ ဘုရားနဲ့ ကင်းဝေးတဲ့ သူဟာ အကွပ် မရှိတဲ့ ကြမ်း လိုပဲဖြစ် မယ်လို့ ထင်ပါတယ်။ ဘုရားသခင်နဲ့ ထိတွေ့ခြင်းဟာလဲ လူတွေရဲ့ ပတ်ဝန်းကျင်နဲ့ လူတွေ အတွက် အဓိက လို အပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန် အတော် များများ ဟာ ဘုရားကျောင်းမှာ ဝတ်ပြု ခြင်း၊ အိမ်ထောင် စည်းဝေးခြင်း၊ လူငယ်စည်းဝေးတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဘုရားနဲ့ နီးကပ် နေတဲ့ သူဟာ ပိုနူးညံ့ လေ့ရှိတယ်။ လက်တွေ့ အနေနဲ့ ကျွန်မ မိခင်ဟာ ကျွန်မတို့ ထက် ပိုနူးညံ့တယ်။ ဗာမီဟာ မနက်(၅)နာရီ တောင်ကုန်းပေါ်က ဘုရားကျောင်း ခေါင်း လောင်းထိုးသံ ကြားရင် ဆု တောင်း ဝတ်ပြုတာ နေ့စဉ်ပါပဲ။ ကျွန်မတို့ကတော့ ဘုရားကို ဝတ်ပြုရာမှာ ပျင်းတော့ ဒေါသ ဆို ထွက်လွယ်တယ်။ အရာ တစ်ခုကို မဆင်မခြင် ပြု တတ် တယ်။ ဘုရားကို ရှေ့ထားရင် မေတ္တာစိတ်ဟာ အလိုလို ယုံစီးလာတယ်။ လူတွေရဲ့ အတ္တ စိတ်ဟာ လျော့ပါး လာတယ်။ ခရစ်တော်ပေးတဲ့ ဥပမာအရ ဆိုရင် ကျွန်မတို့ဟာ ကိုယ် ခန္ဓာမှာ ရှိတဲ့ အင်္ဂါတစ်ခုချင်း အစိတ်အပိုင်း တစ်ခုစီ ဖြစ်ကြတယ်။ ငယ်ငယ်က သင်ခဲ့ ရတဲ့ ဒေါက်တို၊ ရန်လို၊ သူ့ထက်ကံ၊ ရွှေပြည်စိုး၊ ညီပုလေး ဇာတ်လမ်းလေးလိုပေါ့။ ခရစ် တော် ကလည်း ထိုကဲ့သို့ ဥပမာ ပေးထားပြန်ပါတယ်။ ကိုယ်ခန္ဓာမှာ အင်္ဂါတစ်ခုတည်း ရှိတာ မဟုတ်ဘူး။ အင်္ဂါ အများကြီး ပါတယ်။ ခြေ ကလဲ ငါနဲ့ မဆိုင်ဘူး၊ နား ကလဲ ငါ မျက်စိ မဟုတ်ဘူးလို့ ပြောလို့ မရဘူး။ တကိုယ်ကောင်း ဆန်ပြီး တကိုယ်လုံး မျက်စိ ဖြစ်နေရင် ဘယ်လို ကြား နိုင်မလဲ။ တကိုယ်လုံး နား ဖြစ်နေရင် ဘယ်လို မြင်ရမလဲ။ သေချာ စဉ်းစား ကြည့်ပါ။ ခရစ်တော် ကိုယ်တိုင် ပေးသွားတဲ့ ဥပမာပဲ။ ခရစ်တော်က ကိုယ်အင်္ဂါ တစ်ခု ချွတ်ယွင်းရင် ကျန် အင်္ဂါတွေလဲ ချွတ်ယွင်းတာပဲ။ ထိုအင်္ဂါ နာကျင်တဲ့ အတိုင်း တစ်ကိုယ်လုံး နာကျင် ခံစားရမယ်။ အင်္ဂါတစ်ခု ကောင်းစားရင် ကျန်အင်္ဂါများလည်း ကောင်းကြီး ခံစား ရတာနဲ့ အတူတူပဲလို့ ဆိုတယ်။ ကျွန်မတို့ ပတ်ဝန်း ကျင်၊ ကျွန်မတို့ရဲ့ အိမ်ထောင်၊ ကျွန်မ တို့ရဲ့ အသင်းတော်၊ အဖွဲ့အစည်း အလုပ်ခွင်တွေမှာ ချွတ်ယွင်း နေလား စဉ်းစား ဆင်ခြင် ကြည့်ပါ။ သုံးသပ် ကြပါ။ ဘာတွေ ကောင်းမွန်ပြီး၊ ဘာတွေ က မတိုးတက်သလဲ ဆိုတာကို

တွေးတော မိကြရဲ့ လား။ လူတိုင်း လူတိုင်းကို ဘုရား ရှင်က အစွမ်းအစတွေ ပေးထားတယ်။ အစွမ်းတွေကို ဖွတ်ပြီး သိမ်းထားရမဲ့ အချိန် မဟုတ်တော့ဘူး။ ကြာရင် သံချေး တက်လာ နိုင်တယ်။ တိုးနေရင် ကျောက်နဲ့ သွေးပစ် ရမယ်။ ဘုရားရှင်ဆိုတဲ့ ကျောက် ထံမှာ ခွန်အား ယူကြပါ။ ပေးထားတဲ့ မိမိ တစ်ဦးစီရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် တွေကို အလဟဿ မဖြစ် သွားဘို့ အရေးကြီးပါတယ်။ ဘုရားသခင်က တကမ္ဘာလုံးကို တရားဟောဆရာ ဖြစ်ရမယ် လို့ မပြောပါဘူး။ မိမိတို့ အစွမ်းအစကို မိမိတို့အလုပ်နဲ့ သက်သေပြဖို့ ငါ၏ သက်သေ ဖြစ်ရ မယ်လို့ ဆိုထားပါတယ်။ ဘယ်လို သက်သေ ဖြစ်ရမလဲ ဆိုရင် တရားဟောဆရာ၊ ကျောင်း ဆရာ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ကိုယ့်လုပ်ငန်း အလိုက် ဘုရားအတွက် သက်သေ ထုရမယ်။ ရောမ ဩဝါဒစာမှာ ဓမ္မဆရာ သည် ဓမ္မဆရာ ဝတ်ကို ကျေပွန်စွာ ထမ်းဆောင် ရသလို၊ ရုံးဝန်ထမ်းလည်း ရုံးအလုပ်၊ စက်ရုံ ဝန်ထမ်းက လည်း စက်ရုံအလုပ်၊ ကုမ္ပဏီ လုပ်ငန်း လုပ်သူကလည်း အလုပ်သမား များအတွက် ခံစားမှု ရှိစေရသလို၊ အလုပ်သမား များကလည်း မိမိ အလုပ်ပေါ် သစ္စာ ရှိရမယ်။ ကျောင်းသားများ ကလည်း မိမိ ကျောင်း သင်ခန်းစာ အတွက် ကျေပွန်ရသလို၊ မိဘများကလည်း မိဘဝတ် ကျေပွန်စေဘို့လိုပါတယ်။ ဒါတင်မက ဧည့်သည် အာဂ္ဂန္တု တို့ကို ဧည့်ဝတ် ကျေပွန်ဖို့ လိုသ လို၊ အိမ်နီးချင်းကိုလည်း အိမ်နီးချင်းဝတ် ကျေစေရပါမယ်။

မိမိကိုယ်ကိုလည်း ဘယ်တော့မှ အထင်မကြီးဖို့ လိုပါ တယ်။ မွေးကတည်းက ဘုရား သခင်က အသက်ဝိညာဉ် တစ်ခုပဲ ပေး လိုက်တာပါ။ ဘယ်ညွှာ ပစ္စည်းမှ အပို ပေးလိုက်တာ မဟုတ်သလို ဘုရားသခင်ဆီ ပြန်သွား ရင်လည်း ဘာမှ အပိုသယ်သွားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူဖြစ်စဉ် ယာယီ ဘဝ အသက်တာမှာ လူလူချင်း သင့်တင့်ဘို့ လိုအပ် ပါတယ်။ ဘုရားရှင်က တစ်ပါးသူက အပြစ် တင်လျှင် ရန် မတုံ့ပြန်နဲ့လို့ ဆိုထား ပါတယ်။ အမျက်ထွက်ခြင်းကို ဘုရားရှင် မလိုလားပါဘူး။ ကျွန်မ တို့က တခါတရံ လူ သဘာဝ အမျက်ကလေး ဒေါသကလေးတွေ ထွက် ထွက် လာ တယ်။ မပြုမိဖို့ သတိ ပြုရမယ်။ ရန်သူ ငတ်မွတ်ရင်လည်း ကျွေးပါ။ သောက်ဘို့ ပေးပါလို့ ဆိုပါတယ်။ အမှန်က ကမ္ဘာ ကြီးဟာ မိသားစုကြီးတစ်ခု ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ဝေး နေချိန်မှာ ရင်းနှီး ဘို့လိုတဲ့ အချိန်၊ ရောနှောဘို့၊ သစ္စာရှိဘို့ အချိန်တွေ မပေးနိုင် တာကြောင့်၊ တကိုယ် ကောင်းဆန်ခြင်းတွေက မိသားစုကြီး ဖြစ်လာဖို့ အတားအဆီး ဖြစ်လာ ပါတယ်။ အချင်းချင်း အနစ်နာခံ၊ ခွင့်လွှတ်၊ နိမ့်ချ၊ သစ္စာရှိ၊ မေတ္တာနှင့် အသက်ရှင်ရင် မိမိ ပတ်ဝန်း ကျင်က လူအားလုံးက မိသားစု ညီအစ်ကို မောင်နှမသဖွယ် ဖြစ်လာမှာ အမှန်ပဲ ဖြစ်တယ်။ ငါ့ အလိုကို ဆောင်သောသူသည် ငါ့နမ၊ ငါ့အမိ ဖြစ်သတည်း။(မ ၁၂:၅၀) သခင် ယေရှု၏ မေတ္တာ သည် ကျွန်ုပ်တို့ ကိုယ်အတွင်းသို့ စိမ့်ဝင်ကာ လူသားအားလုံးကို ညီအစ်ကို သဖွယ် သိမှတ်ပြီး အားလုံးက ဘုရားသားသမီးများ ဖြစ်တယ်ဆိုတာ ဆင်ခြင်ရာမှာ ဖြစ်ပါတယ်။ နောက်ဆုံး မိမိ အသက်တာကို ပြန်လည်ဆင်ခြင်မိရန် အဖြစ်အပျက်လေး တစ်ခုကို ပြောပြ ချင်ပါတယ်။ မြင်းလှည်းသမားတစ်ယောက်က သင်းအုပ်ဆရာတစ်ဦးကို မေးတယ်။ သူဟာ တနင်္ဂနွေနေ့တိုင်း မြို့ကို ကုန်စိမ်းပို့ရလို့ ဘုရားရှိခိုးကျောင်း မတက်ရဘူးအတွက် သူ့မှာ အပြစ် ရှိသလားလို့ မေးတယ်။ သင်းအုပ်ဆရာက ပြောတယ်။ ကုန်စိမ်း ပို့ရင် ခင်ဗျား ကုန်စိမ်းသည်တွေကို ဘယ်လို ဆက်ဆံလည်းလို့ မေးတယ်။ ကုန်စိမ်းတွေ ပိုင်းသယ် ပေးတယ်။ ချိုသာစွာ ဆက်ဆံတယ်။ အကူအညီ လိုရင် ပေးတယ်လို့ ပြောတယ်။ သင်းအုပ် ဆရာက ပြောတယ်။ မင်းဟာ တနင်္ဂနွေနေ့တိုင်း ဘုရားသခင်နှင့် ပေါင်းဖော် ဆက်ဆံ နေပြီးလို့ ပြောတယ်။ ဘာလို့လဲဆိုရင် မြင်းလှည်းသမားဟာ ကုန်စိမ်းသည်တွေကို မပို့ရင် မြို့က လူတွေ ဘာဟင်းရွက်နဲ့ စားမလဲ။ သူတို့ကို ကုန်စိမ်းသည်တွေက တဆင့် မြို့က လူ တွေက ဟင်းသီးဟင်းရွက် စားရတယ်။ ဒါကြောင့် သခင်ခရစ်တော်က ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်ပါ ဆိုတာ ဒါကို ဆိုလိုတာဖြစ်တယ်။ မြင်းလှည်းသမားက စိတ် သဘော ဖြူစင်စွာနဲ့ သူ့ရဲ့ အလုပ်မှာ ခရစ်တော် သားသမီး ဝိသအောင် အသက်ရှင် ပြတယ်။ ကူညီသူ ဖြစ်တယ်။ မြင်းလှည်းသမားဟာ သူ့ရွာကနေ မြို့ကို သူတစ်ယောက်တည်း မပို့ရင် မဖြစ်လို့ လုပ်ကိုင်ရခြင်း ဖြစ်တယ်။ (ဘုရားသခင်က ၁ကော၁၂:၅ မှာ ကောင်းသော အကျိုး အလိုရှိသာ ဝိညာဉ်တော်ကို လူအသီးသိတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။) ကျွန်မ တို့ အားလုံး ဘုရားပေးသော ဝန်းကျင်မှာ သက်သေ ဖြစ်ကြရအောင်လို့ နိုးဆော် တိုက်တွန်း လိုက်ရပါတယ်။ ။ မလိမ္မာရဲ့ မေမေ ပိတူ(ခရစ်တော်၏ရင်ခွင်တော်တစ်နေရာမှ)

ပြော၍မကုန်နိုင်သောဘုရားသခင်၏ဆုကျေးဇူးတော်

ခရစ်တော်၏ရင်ပုံလွှာ - ၁၆ (ပြော၍မကုန်နိုင်သောဘုရားသခင်၏ဆုကျေးဇူးတော်)
(ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်း ခြင်း ရှိစေသတည်း။ ၂ကော ၉:၁၅)
တမန်တော် ရှင်ပေါလုသည် ကောရိန္နု အသင်းတော်သို့ ရေးသား ပေးပို့ သော စာစောင် ထဲတွင် ပေးလှူခြင်းနှင့် ပါတ်သက်သော သင်ခန်းစာ များကို တွေ့ရ ပါသည်။ သူဖော်ပြ ခဲ့သောသင်ခန်းစာမှာ ခရစ်ယာန် အသက်တာ၏ ပြည့်စုံ ကြွယ်ဝ ခြင်းသည် ပေး ကမ်းခြင်း ဖြစ်ကြောင်း၊ ဒုက္ခရောက်သူကို သနား ညှာတာ သည် စိတ် ခံစားမှုသက်သက်

မဟုတ်ဘဲ လက်တွေ့ ပေးကမ်းခြင်း ဖြစ်ကြောင်း ဖြစ်ပါသည်။ ဘုရားသခင် ပေးသနားတော်မူသော ဆုကျေးဇူး ကောင်းကြီး မင်္ဂလာများအား ဖြန့်တီးခြင်းနှင့် ပါတ်သက်၍ အရေးကြီးဆုံးသော အချိန်တွင် ဟောပြော စေ့ခွဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ယေရှု ခရစ်တော်သည် လူသားများ အတွက် ဘုရားသခင် ပေးသနားတော်မူသော ဖော်ပြ၍ မကုန်နိုင်သည့် ပြော၍ မရနိုင်သည့် မဖော်ပြ နိုင်သော (ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်သော) လက်ဆောင် (သို့) ဆု ကျေးဇူးတော်ပင် ဖြစ်သောကြောင့် ဖြစ်ပါသည်။ မည်သည့်အမည်နာမက ယေရှုခရစ်တော်နှင့် သင့်တော်ပါသနည်း။ သခင်ယေရှုသည် အဘ ဘုရား သခင်က လောကီသားများအတွက် ပေးသနား တော်မူသော ဆုကျေးဇူး လက်ဆောင် ဖြစ်တော်မူပါသည်။ -- ဘုရားသခင်သည် မိမိ၌ တစ်ပါး တည်းသော သားတော်ကို စွန့် တော်မူသည့်တိုင်အောင် --- ယောဥဒါ။ ဤ လက်ဆောင်သည် ဖော်ပြ၍ မရသော လက်ဆောင် ဖြစ်ပါသည်။ ဘုရား သခင်က ပေးသော လက်ဆောင်ဖြစ်သည့် သားတော်သည် မည်သည့် စကား လုံး၊ စာသား နှင့်မျှ ဖော်ပြ ရေးသား၍ မရလောက်အောင် အစိုး အနဂ္ဂ ထိုက်သော လက်ဆောင် ပင် ဖြစ်ပါသည်။ ဤလက်ဆောင်သည် လူသားများ ပြုလုပ် စွမ်းဆောင် နိုင်သည့် စွမ်းရည်ထက် သာလွန်သော လူသားများ စိတ်ကူး ထက် သာလွန်သော မြင့်မား သည့် အရာ ဖြစ်ပါသည်။



(လူသား အချင်းချင်း လက်ဆောင် ပေးရာတွင် မိမိ တို့တွင် ရှိသော ဥစ္စာပစ္စည်းများ ထက် တန်ဖိုးနဲ့သော၊ မသာ သော၊ အစိုး မတန် သော အရာ များကိုသာ ပေးလေ့ ရှိပါသည်။ မိမိ တို့ အမြတ်နိုးဆုံး အရာ ကို လက်ဆောင်အဖြစ် ပေးလေ့ မရှိပါ။ မိမိတို့ ပိုင်ဆိုင်ထားသော အရာများ အနက်မှ အစိုး သိပ် မကြီးသော အရာကိုသာ ပေးလေ့ ရှိပါသည်။ ဘာသာပြန်သူ ကျနော် ဘဝတွက် လက်ဆောင်များစွာ ရခဲ့ဖူး ပါသည်။ မွေးနေ့လက်ဆောင်၊ ခရစ် စမတ် လက်ဆောင်၊ တစ်ခါတစ်ရံ အသင်းတော် ကျမ်းစာ သင်တန်းများနှင့် ကျမ်းစာ ပြိုင်ပွဲများတွင် ခိုင်လုံကြီး အဖြစ် တာဝန်ယူ ခဲ့ဖူးသောကြောင့် လက်ဆောင် ရခဲ့ဖူး ပါသည်။ လွန်ခဲ့သော နှစ်က ဖခင် များနေ့ တွင်လဲ ခြေစွပ် နှင့် လက်ကိုင်ပုဝါကို လက်ဆောင်အဖြစ် ရခဲ့ဖူးပြန်ပါ သည်။ ထို ရခဲ့ဖူးသော လက်ဆောင် ပစ္စည်းများကို ပြန်လည် လေ့လာကြည့်ရာတွင် ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ၊ အဝတ် အထည်၊ ရေမွှေး စသည့် အစိုး သိပ် မများလှသော အရာ များသာ ဖြစ်ပါသည်။ ထိုထက်မက တစ်သက်တွင် တစ်ခါသာ ဆောင်ခွင့် ရသော ကျနော် ၏ မင်္ဂလာ ဆောင်ပွဲတွင်လဲ မင်္ဂလာ လက်ဖွဲ့ လက်ဆောင် ပစ္စည်း များစွာ ရခဲ့ ဖူးပါသည်။ အများဆုံးရသော လက် ဆောင်မှာ လက်ဖက်ရည် ပန်းကန် Tea set များနှင့် တိုင်ကပ် နာရီများသာ ဖြစ်ပါ သည်။ ကျနော်၏ အိမ်သို့ အလည် ရောက်လာပါက အိမ် ရှေ့ခန်း အလှပြင် ဝီရိထံတွင် မင်္ဂလာလက်ဆောင်အဖြစ် ရခဲ့ဖူး သော လက်ဖက်ရည်အချို ကြော့ ပန်းကန်လုံး အများအပြားကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား အချင်းချင်း ပေးသော လက်ဆောင်များသည် တန်ဖိုး နဲ့သော ပေါ၊ ချောင့်၊ ကောင်း ပစ္စည်း များသာ ဖြစ်ပါ သည်။) လူသား အချင်းချင်းသည် မိမိတို့ ပိုင်ဆိုင်သော သားသမီးကို လက်ဆောင် အဖြစ် ပေးလေ့ ပေးထ မရှိပါ။ သက်မဲ့အရာ များကိုသာ လက်ဆောင် အဖြစ် ပေးလေ့ ရှိပါသည်။ (ဘုရားသခင်သည် လူသားများအတွက် နေမင်း၊ လမင်း၊ ပင်လယ် သမုဒ္ဒရာ၊ လေ၊ ရေ၊ စသည့် အရာများကို သုံးစွဲဖို့ရန် အခမဲ့ ပေးခဲ့ပါသည်။ သို့သော် လူသား များ၏ ဝိညာဉ်ရေးရာ ကယ်တင်ခြင်း အတွက်မူ ဘုရားသခင်၏ မိမိ ပိုင်ဆိုင် သည့် အရာများထဲမှ မိမိ ချစ်မြတ်နိုးသော သားတော်ကို လက်ဆောင်အဖြစ် ပေးခြင်း မှာ ပြော၍ မကုန်နိုင်သော ဘုရား သခင်၏ ဆုကျေးဇူးတော်ပင်ဖြစ်ပါသည်။)

ချားလီစ် ဝက်စလေ၏ ရှင်းပြချက်မှာ - ထောင်ပေါင်းများစွာသော နှုတ်ခမ်း များဖြင့် အပြစ်လွတ်ပိုင်ရှင် ဘုရားမြတ်ရှင်၏ ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်း မြှောက်ဆို နိုင်သော်ငြားလဲ လူသားများအတွက် သနားကရုဏာရှင်၏ လက်ဆောင် တော်မြတ် အကြောင်းကို ချီးမွမ်းမြှောက်ဆိုရန် ခိုင်နင်းစရာ ထိုက်တန် သော စကားလုံး မရှိပေ။ အရာ ရာကို တစ်ထစ်ချ ယုံကြည်တတ်သော၊ ခိုင်မာသော လူသားများ၏ စိတ် အခြား တစ် ဘက်၌ အဆုံး မရှိသော ချစ်ခြင်း မေတ္တာဖြင့် ရစ်ပတ်လွမ်းခြုံထားသော လက်ဆောင် ပဏ္ဍာ တစ်ခု ရှိနေပါသည်။

ကလေးငယ်လေး တစ်ဦးသည် ညတိုင်း အိပ်ယာဝင်စဉ် ကောင်းမွန်စွာ အိပ်ပျော်လေ့ မရှိဘဲ အော်ဟစ်ငိုကြွေးလေ့ရှိပါသည်။ သူ ကျေနပ် နှစ်သက် လိမ့်မည် ဟု ထင်ရသော အရုပ်၊ ကစားစရာ၊ သားရေစာ တစ်ခုခုကို ယူလာ ပေးသော်ငြားလဲ အရာ မရောက်ပေ။ မည်သည့်အရာကမှ ထိုကလေး အငို တိတ်ကာ အိပ်ပျော်အောင် မစွမ်း ဆောင်နိုင်ခဲ့ပါ။ သက်မဲ့ အရုပ်များသာမက သူ နှစ်သက်သော သက်ရှိ အိမ်မွေး တိရစ္ဆာန်များကပင် သူ့ကို ကျေနပ် အောင် မနှစ်သိမ့် နိုင်ခဲ့ပါ။ ဖခင်ဖြစ်သူက မင်း ဘာကို လိုချင်နေလို့ ဒီလောက် ငိုနေတာလဲ။ မင်းကျေနပ်အောင်၊ အငိုတိတ်အောင် ငါဘာတွေ ထပ်ပြီး ယူလာခဲ့ ပေးရမလဲဟု ပြောဆိုမေးမြန်းခဲ့ပါသည်။ ထိုအခါ ကလေးငယ်က ပါပါး သမီးနဲ့ အတူတူ ရှိနေရင် သမီး အငိုတိတ်မှာပေါ့ဟု ပြန်ဖြေ ခဲ့ပါသည်။ အခြားလူ

တစ်ဦးဦးအတွက် ကျနော်တို့ ပေးနိုင်သော အကောင်းဆုံး၊ အကြီး မြတ်ဆုံးသော လက်ဆောင် မှာ ကျနော်တို့ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ (ဘာသာပြန်သူ ငယ်စဉ်က ရပ်ကွက် တွင်းရှိ အသုဘ အိမ်များတွင် မကြာခန ညလုံး ပေါက် အသုဘ စောင့်ပေး ခဲ့ဘူးပါသည်။ လူတစ်ဦးဦး သေဆုံးသွားသော အိမ်တွင် မိသားစု ဝင်များ စိတ် အားငယ် နေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။ ထို အချိန်၌ သူတို့အနီးတွင် မိတ်ဆွေ ရောင်းရင်းဖြစ်သော ကျနော်တို့က လူကိုယ်တိုင် သွားရောက်မျက်နှာပြ ခွန်အား ပေး နှစ်သိမ့်ခြင်းထက် ကြီးသော၊ ကောင်းသော အရာ မရှိပါ။ ရင်းနှီးကျွမ်းဝင်သော ဆွေမျိုး မိတ်ဆွေ တစ်ဦးဦး၏ မင်္ဂလာဆောင်(သို့) အသု ဘ အခမ်းအနားများတွင် ကျနော်တို့ ကိုယ်တိုင် သွားရောက် နေထိုင်ရမည် ဖြစ်ပါ သည်။ ကဗျာရှင် တစ်ဦးက ဤသို့ ရေးစပ် ခဲ့ဖူးပါသည်။


--- ပေးသူ ကိုယ်တိုင် မရှိသော လက်ဆောင်သည် အချည်းနှီးပင်။ ---

(ဘာသာပြန်သူ ဆန်းဒေးစကူးလ်ကျောင်းသား ဘဝက မွေးနေ့ရှင်မဲ့ မွေး နေ့ ဟူသော ပုံပြင်တစ်ပုဒ်ကို ကြားနာခဲ့ဖူးပါသည်။ ထိုပုံပြင်ထဲတွင် လူသားများသည် ခရစ္စမတ် ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ ခရစ္စမတ်နေ့သည် ယေရှု ခရစ်တော် ဘုရား၏ မွေးနေ့ပင်ဖြစ်ပါသည်။ သို့သော် လူသား များသည် ထို ခရစ္စမတ် ပွဲ တွင် မွေးနေ့ရှင် ယေရှုခရစ်တော်ကို ဦးစားမပေးဘဲ အခမ်းအနား အစား အသောက် အထူး စည်သည် တော်များ။ ထုံးတမ်း စဉ်လာများ နှင့် ပျော်ပွဲ ရွှင်ပွဲ များကိုသာ ဦးစား ပေး အရေးထား ကျင်းပ ကြပြီး မွေးနေ့ရှင် စစ်စစ်ဖြစ်သော ကယ်တင်ရှင် ယေရှု ခရစ် တော် ပျောက်နေ ခဲ့ပါသည်။ ခရစ်တော်ဘုရားကို ဦးစား မပေး။ နေရာမပေး အလေး မထား ခဲ့ကြပါ။ ထို ကဲ့သို့သော ခရစ္စမတ်ပွဲသည် မွေးနေ့ရှင် (ယေရှုခရစ်တော်) မပါ သော၊ မရှိသော ကင်းမဲ့ သော မွေးနေ့ပင် ဖြစ်ပါသည်။)

လွန်ခဲ့သော နှစ်က ကျနော်၏ သား မွေးနေ့ကို ကျင်းပစဉ်က သားဖြစ်သူ ကျနော်တို့နှင့် အတူ ရှိမနေခဲ့ပါ။ ထိုစဉ်က ကျနော် သည် စင်ကာပူ တွင် အလုပ် လုပ် နေသော်လဲ သားနှင့် မိသားစုမှာ မြန်မာပြည်တွင်ရှိနေခဲ့ပါသည်။ သား (မွေးနေ့ရှင်) မရှိ သောကြောင့် ကျင်းပခဲ့သော မွေးနေ့သည် အရသာ မရှိ လှပါ။) ခရစ်တော် တည်းဟူသော လက်ဆောင်ထဲတွင် ဘုရားသခင်သည် မိမိကိုယ်တော်တိုင် ဌာပနာ အဖြစ် ထိုသွင်း ခဲ့ပါ သည်။ ဤလက်ဆောင်သည် အမြင့်ဆုံးသော၊ အစိုး အထိုက်တန် ဆုံးသော၊ တန်ဖိုး အကြီး ဆုံးသော ဘုရားပေးသည့် ကျနော်တို့ လူသားများအတွက် လက်ဆောင် ဖြစ်ပါသည်။ ဤ လက်ဆောင်ကား ပြော၍ မကုန်နိုင်သော ဘုရား သခင်၏ ဆုကျေးဇူးတော် ပေတည်း။ ကောင်းကင်ဘုံရှင်အဖေ၊ ကိုယ်တော် ကျနော် အတွက် ချ ပေးသနား တော်မူသော အစိုးထိုက် လက်ဆောင်အတွက် အထူး ကျေးဇူး တင်ရှိပါသည်။ ထိုကျေးဇူးကို တုန့်ပြန် သည့် အနေဖြင့် ကျနော်၏ အသက်တာကို ကိုယ်တော်အား ပေးပါတော့မည်။ ကိုယ်တော် ကို ကျေးဇူးတင်ပါသည်။

။ မင်းအောင်သက်လွင် (ဝန်ခံချက် - ဟန်နရီ ဂရာဇီ ရေးသားသော The indescribable gift အား ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆို ပါသည်။)

အရေမတွက်သူ (ကာတွန်း - မင်းအောင်သက်လွင်) အရေမတွက်သူ



အခြေပြုကျမ်း။ (ဖေဖော် ၅:၂၇) ထိုအသင်းတော်သည် သန့်ရှင်းလျှက် အပြစ်ကင်းလျှက် ရှိသည် ဖြစ်၍ အညစ်အကြေး တင်ခြင်း အရေမတွက်ခြင်း မှ စသည်တို့နှင့် လွတ်လပ် သဖြင့် အသရေ တင့်တယ်လျှက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သ အံ့သော ငှာ - - - ။)) (ဗျာဒိတ် - ၁၉:၈ သိုးသငယ်၏ မင်္ဂလာ ဆောင်ပွဲကို ခံချိန် ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီ။))